

**ရန်ကုန်ပညာရေးတက္ကသိုလ်**  
**သင်ကြားရေးဆရာ/ဆရာမများ ရာထူးတိုးမြှင့်/ပြောင်းရွှေ့ခန့်ထားနိုင်ရန်အတွက်**  
**လျှောက်လွှာခေါ်ယူခြင်း**

ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ **မြန်မာစာ/ အင်္ဂလိပ်စာ/ သင်္ချာ/ ပထဝီဝင်/ သမိုင်း/ စာတု ဗေဒ/ ရူပဗေဒ/ ဇီဝဗေဒ(သတ္တဗေဒ/ရုက္ခဗေဒ)/ စီးပွားရေးပညာ/ ပညာရေးသဘောတရား/ သင်ပြနည်း/**

**ပညာရေးစိတ်ပညာ/ကာယနှင့်ကျောင်းကျန်းမာရေးပညာ** ဘာသာရပ်ဌာနများသို့ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှ **ရာထူးတိုးမြှင့်** လျှောက်ထားလိုသူ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသော တွဲဖက် ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများနှင့် **ပြောင်းရွှေ့**လျှောက်ထားလိုသူ (အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်အလိုက် အနည်းဆုံး တာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက် အသားတင်ကာလပြည့်မီသူ) ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများသည် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများမှတစ်ဆင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ထံသို့ လိပ်မူ၍ အထောက်အထားများ ပြည့်စုံစွာဖြင့် **(၁၂-၁၀-၂၀၂၀)**ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင် ကြပါသည်-

စဉ်	ရာထူးအမည်နှင့် လစာနှုန်း (ကျပ်)		လိုအပ်သော အရည်အချင်းသတ်မှတ်ချက်	စစ်ဆေးမည့် အစီအစဉ်
၁	ပါမောက္ခ (၃၇၄၀၀၀-၄၀၀၀- ၃၉၄၀၀၀)	(က)	ပါရဂူဘွဲ့ရပြီးသူ	အသေးစိတ်အစီအစဉ်ကို လိုအပ်သလို ထပ်မံအကြောင်းကြားပေးပါမည်
		(ခ)	1 <sup>st</sup> Author ၂စောင်ထုတ်ဝေထားသူ	
		(ဂ)	တွဲဖက်ပါမောက္ခရာထူးအသားတင်လုပ်သက်(၁)နှစ်ပြည့်ပြီးသူ	
		(ဃ)	ပြစ်ဒဏ်ကာလအတွင်းမဟုတ်သူ	
၂	တွဲဖက်ပါမောက္ခ (၃၄၁၀၀၀-၄၀၀၀- ၃၆၁၀၀၀)	(က)	ပါရဂူဘွဲ့ရပြီးသူ (သို့) မဟာဘွဲ့ရရှိပြီး 1 <sup>st</sup> Author ၂စောင် (သို့) 1 <sup>st</sup> Author ၁စောင်+ Co Author ၁စောင် ထုတ်ဝေထားသူ	
		(ခ)	ကထိကရာထူး အသားတင်လုပ်သက် (၃)နှစ်ပြည့်ပြီးသူ	
		(ဂ)	ပြစ်ဒဏ်ကာလအတွင်း မဟုတ်သူ	
၃			အနည်းဆုံးမဟာဘွဲ့ရပြီးသူ	

စဉ်	ရာထူးအမည်နှင့် လစာနှုန်း (ကျပ်)		လိုအပ်သော အရည်အချင်းသတ်မှတ်ချက်	စစ်ဆေး မည့် အစီအစဉ်
၄	ကထိက (၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀)  လက်ထောက်ကထိက (၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)	(က) (ခ) (ဂ) (က) (ခ) (ဂ)	လ/ထကထိကရာထူးအသားတင်လုပ်သက်(၃)နှစ်ပြည့် သူ ပြစ်ဒဏ်ကာလအတွင်းမဟုတ်သူ၊ အနည်းဆုံးမဟာဘွဲ့ရပြီးသူ နည်းပြရာထူးအသားတင်လုပ်သက် (၃)နှစ်ပြည့်သူ ပြစ်ဒဏ်ကာလအတွင်းမဟုတ်သူ	

၂။ အဆိုပြုလျှောက်ထားသူများသည် **အောက်ဖော်ပြပါအထောက်အထား စာရွက်စာတမ်း မူရင်းနှင့် မိတ္တူမှန်များ(၂)စုံစီ**ကို သက်ဆိုင်ရာပုဂ္ဂိုလ်၊ သက်ဆိုင်ရာပါမောက္ခ(ဌာနမှူး)/ ဌာနမှူး နှင့် သက်ဆိုင်ရာပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးတို့၏ အတည်ပြုလက်မှတ်ရေးထိုးပြီး ပူးတွဲပေး ပို့ရပါမည်-

- (က) ရာထူးတိုးမြှင့်ခန့်ထားရန်အဆိုပြုလွှာ (သို့မဟုတ်)ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် လျှောက်ထားသူများ ဖြည့်စွက်ရန်ပုံစံ
- (ခ) လုပ်သက်အမှတ်တွက်ချက်ပုံဇယား (၃၁-၁၂-၂၀၂၀ထိ တွက်ချက်ရန်)
- (ဂ) ၀၈ အကဲဖြတ်မှတ်တမ်း
- (ဃ) **၃၀-၆-၂၀၂၀ထိထုတ်ဝေထားသော 1<sup>st</sup> Author** သုတေသနစာတမ်း (သို့မဟုတ်) 1<sup>st</sup>Author(၁)စောင်+ Co Author(၁)စောင် (သို့မဟုတ်) ထိုထက်ပိုမိုသော သုတေသနစာတမ်းများ၏ အထောက်အထား မိတ္တူ မှန်များ၊ သုတေသနအမျိုးအစားများမှာ-
  - (၁) တက္ကသိုလ်အလိုက်ထုတ်ဝေသော (University Research Journal)
  - (၂) အဆင့်မြင့်ပညာဦးစီးဌာနကထုတ်ဝေသော (Universities Research Journal)
  - (၃) မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ ထုတ်ဝေသော (Myanmar Academy of Arts and Science -MAAS)
  - (၄) မြန်မာနိုင်ငံတက္ကသိုလ်များသုတေသနညီလာခံမှ ထုတ်ဝေသော(Conference Proceedings) များ တွင် ပါဝင်ရေးသားခြင်း (MURC)
  - (၅) Myanmar Academy of Technology မှ ထုတ်ဝေသော သုတေသနဂျာနယ်များ
  - (၆) ပြည်ပပညာရှင်များဝင်၍ ပြည်တွင်း/ပြည်ပတွင် ပြုလုပ်သော Conference များမှ ထုတ်ဝေသော Local Proceedings များတွင်ပါဝင်ရေးသားခြင်း
  - (၇) နိုင်ငံတကာစာတမ်းများ International Publications

- (င) ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ် အထောက်အထားမိတ္တူမှန်များ
- (စ) (၃၆)ချက်ကိုယ်ရေးမှတ်တမ်း  
(ရာထူးတိုးမြှင့်လျှောက်ထားသူများနှင့် ရာထူးတူပြောင်းရွှေ့ လျှောက်ထားသူများအားလုံး)
- (ဆ) (၁၉)ချက်ကိုယ်ရေးမှတ်တမ်း (လက်ထောက်ကထိကရာထူးသို့ တိုးမြှင့်လျှောက်ထားသူများသာ)
- (ဇ) ရာထူးတိုးအဆိုပြုတင်ပြထားသူ တစ်ဦးချင်းအတွက် သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးနှင့် ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးတို့၏ စိစစ်ချက်ပုံစံ
- (ဈ) လုပ်သက်တစ်လျှောက်ခွင့်ခံစားမှုမှတ်တမ်း  
(စီမံအရာထမ်းနှင့် သက်ဆိုင်ရာပါမောက္ခချုပ်/ ကျောင်းအုပ်ကြီး လက်မှတ်ရေးထိုးလျက်)
- (ည) ပြစ်ဒဏ်ကာလအတွင်း မဟုတ်ကြောင်း ခံဝန်ချက်နှင့်စိစစ်တင်ပြချက်

၃။ အဆိုပါရာထူးတိုး/ ပြောင်းရွှေ့များအနက် ရာထူးတိုးပြောင်းရွှေ့ခန့်ထားနိုင်ရန်အတွက် ကထိက၊ လက်ထောက်ကထိက၊ နည်းပြများအတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးရန်နှင့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခများအတွက် လက်ရှိကျောင်းတွင် လက်ရှိရာထူးဖြင့် အနည်းဆုံးတာဝန်ထမ်းကာလ (၁)နှစ်ပြည့်ပြီးသူများ၏ လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးရန် အကြောင်းကြားပါသည်-

စဉ်	သတ်မှတ်ကာလ	အနည်းဆုံးတာဝန်ထမ်းကာလ	လျှောက်ထားနိုင်သည့် သတ်မှတ်ချက်	မှတ်ချက်
၁	(၁)နှစ်	(၁)နှစ်	နယ်မှနယ်	
၂	(၁)နှစ်	(၁)နှစ်	နယ်မှစည်ပင်	
၃	(၂)နှစ်	(၁)နှစ်	နယ်မှနယ်	
၄	(၂)နှစ်	(၂)နှစ်	နယ်မှ စည်ပင်	
၅	(၃)နှစ်	(၁)နှစ်	နယ်မှနယ်	
၆	(၃)နှစ်	(၃)နှစ်	နယ်မှစည်ပင်	
၇	(၃)နှစ်	(၁)နှစ်	စည်ပင်မှနယ်	
၈	(၃)နှစ်	(၂)နှစ်	စည်ပင်မှစည်ပင်	

၄။ ရာထူးတိုး/ပြောင်းရွှေ့ရန် အဆိုပြုတင်ပြထားသူ တစ်ဦးချင်းအတွက် ဝဖအမှတ်ပေးခြင်းကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅(စ)၊ (ဇ)၊ (၃)နှင့် နည်းဥပဒေ ၄၆(ဂ)၊ (ဃ)၊ (င)၊ နည်းဥပဒေ၄၇(စ)၊ (၃)တို့ပါအတိုင်း အမှတ်ပေးရန်ဖြစ်ပါသည်။

၅။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး တင်သွင်းသည့် လျှောက်လွှာများနှင့် အချက်အလက် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၆။ ရန်ကုန်ပညာရေးတက္ကသိုလ် ဘာသာရပ်ဌာနများမှ လျှောက်ထားမည့်သူများသည် သက်ဆိုင်ရာဌာနအလိုက် စုစည်းစိစစ်၍သော်လည်းကောင်း ၊ အခြားတက္ကသိုလ်များမှ လျှောက် ထားမည့်သူများသည် သက်ဆိုင်ရာတက္ကသိုလ်အလိုက် စုစည်းစိစစ်၍သော်လည်းကောင်း လျှောက်လွှာနှင့် ပူးတွဲပေးပို့ရမည့် အထောက်အထားစာရွက်စာတမ်းများအားလုံးကို ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ထံသို့ လိပ်မူ၍ အမြန်ချောပို့ (သို့) [rectoryuoe@gmail.com](mailto:rectoryuoe@gmail.com) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

**ရန်ကုန်ပညာရေးတက္ကသိုလ်**